

လျှောက်လှမ်း

GO FORWARD

ပုဂံတို့အဖွဲ့အစည်းအတတ်ပညာ

ယူစံးဘဉ်စီမံရွှေကီး
ထီဉ်ယၢဘဉ်မနုၤလဲဉ်.
စံးဘဉ်ပုၤအံဉ်စရလးစိ
ဒိသိးကလဲၤတၢ်ဆူညါ
တက့ၢ်. ၂၆၁.၁၄:၁၅.

လိအိတုၤ ၂၀၁၇ နီဉ်

နကလုၢ်ကထိန့ၢ် မ့ၢ်မ့ၢ်အူဒၢတဖျၢဉ်လၢယခိဉ်အဂီၢ်
ဒီးတၢ်ကပီၤတဖျၢဉ်လၢယကျဲအဂီၢ်လီၤ. စံး. ၁၁၉:၁၀၅



လိအိတုၤအဖျၢဉ်
လိအိတုၤ(၂၀)သိ

အဲဒီထောင့်တော်ကွဲး

လါအီကုာ်အတၢ်စူတၢ်စီၣ်, ထံသဝံအါ, ထံဒိၣ်ယိၣ်ယွၤအတၢ်ဆၢကတီၢ်ဒၣ်လံာ် ကစၢ်ယွၤ
အတၢ်ဆိၣ်ဂ့ၤ ထူးတီၤလၢပဲၤဝဲလၢလၢပဂီၢ်န့ၣ်လီၤ. လၢတၢ်ခဲလၢ်အပူၤန့ၣ် မိပစံးထီၣ်ပတြၢယွၤတက့ၢ်.
ပုၤထူစံာ်ဖိတဖၣ် သးခုထံၣ်ဘၣ်အစံာ်ပျီလိဟ့ၤလၢဘုမုၢ်ဖိတဖၣ် အိၣ်ပဲၤဒီးတၢ်မုၢ်လၢလၢ ကကူးဘၣ်အဘု
ဖဲတၢ်ယီၤထီၣ်ကတီၢ်န့ၣ်လီၤ. လါအီကုာ်အသီ(၂၀)မ့ၢ်ဝဲလံာ်စီဆံကရၢမုၢ်နံၤလၢ ပကရူးသကိးလံာ်စီဆံလၢ
ပကျိာ်ဒၣ်ဝဲလၢပတၢ်အိၣ်ဖျိၣ် အပူၤန့ၣ်လီၤ. မ့ၢ်လၢလံာ်စီဆံကရၢအိၣ်ဝဲအယိပဒီးန့ၣ်ဘၣ်လံာ်စီဆံအိၣ်,
အဆံးတုၤလၢခဲၤစီၤကျိာ်ဒီးကဲထီၣ် တၢ်ဘျူးတၢ်ဖျိၣ်လၢ ကနဲၣ်ပသးသမူအကျဲန့ၣ်လီၤ. တၢ်အိၣ်ဖျိၣ်တဖၣ်
ထၢဖျိၣ်တၢ်မၤဘျုးလီၤဆီတဘျီဒီး ဆၢဝဲဆူ လံာ်စီဆံကရၢန့ၣ်လီၤ. မ့ၢ်တၢ်မၤသကိးတၢ်ဒီးလံာ်စီဆံကရၢ
ဒ်သိးထူကလုာ်ယွၤကထိကတုၤယီၤဆူကလုာ်န့ၣ် အဆံးတဖၣ်အအိၣ်န့ၣ်လီၤ. ကစၢ်အကလုာ်ကထိ
လံာ်စီဆံမ့ၢ်တၢ်ကပီၤလၢအဒူးနဲၣ်ပကျဲဆူမုၢ်ခိၣ်တၢ်မူအထူအယီၢ်န့ၣ်လီၤ.

“ယဟ်ဖျိၣ်နကလုာ်ကထိလၢယသးကံၢ်ပူၤဒ်သိးယသုတမၤကမၣ်ဘၣ်နၤတဂ့ၤလီၤ.” (စံး ၁၁၉:၁၁)
မိပကသ့ၣ်ထီၣ် ပတၢ်အိၣ်မူလၢ တၢ်ဖးကစၢ်အကလုာ်ကထိ,
မူထွဲမၤထွဲဒ်အတၢ်သိၣ်လိနဲၣ်ယုၤပုၤအသိးတက့ၢ်.





နတ်ရွဲတက်ကွဲ

လါအီကုန်အံ၊ ဒုးသုဂ်နီဂ်ထီဂ်ပုလု၊ အိဂ်ဒီးလံာ်စီဆုံအမုာ်နံလု၊ တာ်အိဂ်ဖိဂ်တဖာ် ကအိဂ်ဒီးတာ်ရဲဂ်တကျဲ၊ ဘာ်ထွဲဒီး လံာ်စီဆုံန့ဉ်လီ၊ လာပတာ်အိဂ်မုအပူ၊ တနံ၊ ဘာ်တနံ၊ ကစာ်ယွ၊ ဆာ်ပု၊ ဒီး ဟ့ဂ်ဂံ၊ ဟ့ဂ်ဘါပုလု၊ အကလုာ်ကထါန့ဉ်လီ၊ ယွ၊ ကလုာ်ကထါမုာ်တာ်စိတာ်ကမီ၊ လာ အတဲဘာ်ပု၊ ဟ့ဂ်လီ၊ ပုလု၊ တာ်ဂံ၊ တာ်ဘါန့ဉ်လီ။

လံာ်စီဆုံဟ်ဖျါဝဲ “ပုကညီမူဝဲထဲလုကိဂ်တမုာ်ဘာ်၊ မုာ်ဖဲဒုာ်တာ် လာအထီဂ်ဖျဲးလု၊ ယွ၊ အထးခိဂ်တမံလုာ်လုသတးဒီး ပုကညီမူဝဲလီ။” (၅မိ၊ ၅၅ ဂး၃) ကစာ်ခရဲာ်ဘာ် တာ်လုပစီအီ၊ ဖဲပုာ်မုာ်ကနာ၊ ဒ်သီးအကဘာ်တာ်လုပစီလု၊ မုာ်ကီ၊ လံာ်အခါ အဝဲဟ်ဖျါဝဲလု၊ အဒီးန့ဉ်ဘာ် တာ်ဂံ၊ တာ်ဘါ လာအဟဲထီဂ်လု၊ ယွ၊ အထးခိဂ်တာ်အကတိ၊ သာ်ဘီလု၊ အမုာ်ဝဲတာ်ကွဲးအသးလု၊ အမုာ်ယွ၊ အလုာ်ကထါန့ဉ်လီ၊ (မး ၄း၄)။ စီ၊ ယီ၊ ဟာ်ကွဲးဝဲဘာ်သးဒီး ယွ၊ အကလုာ်ကထါဖဲ (၁ယီ၊ ဟာ် ၂း၁၄) လု၊ အစံးဝဲ “အဂုာ်ဒ်အံ၊ သုဂ်ဂံ၊ ဆူဂ်ဘါဆူဂ် ဒီးယွ၊ အကလုာ်ကထါအိဂ်ဝဲဆိးဝဲလု၊ သုပူ၊ ဒီးသုမု၊ နာ၊ လဲတာ်အာတဂုလံ” အသီး ကစာ်ယွ၊ ကလုာ်ကထါတဲဘာ်တာ်ဂံ၊ တာ်ဘါလု၊ အလိဂ်ဝဲလု၊ ခရဲာ်ဖိတဖာ်အတာ် အိဂ်မုအဂီ၊ န့ဉ်လီ။ ပဝဲခရဲာ်ဖိတဖာ် ပစုးကါသးစီဆုံအနး ဖဲပမု၊ နာ၊ တာ်လု၊ ယွ၊ အကလုာ်ကထါအိဂ်လု၊ ပသုဂ်ကံာ်သးလဲအပူ၊ န့ဉ်လီ။

ယွ၊ ကလုာ်ကထါအိဂ်ဒီးတာ်စိတာ်ကမီ၊ လု၊ မာ၊ ကပီ၊ ထီဂ် ပတာ်အိဂ်မုစုာ်ကီးန့ဉ်လီ။ ခရဲာ်ဖိအတာ်အိဂ်မုအံ၊ ပမုာ်တထီတာ်ကပီ၊ အကျဲလု၊ အမုာ်ကစာ်ယွ၊ အကလုာ်ကထါလု၊ အဒုးဖျါထီဂ်အဒိပညီဘာ်ဒီး ပဒိဂ်ထီဂ်ထီထီဂ်တသုဘာ်၊ ဖဲလံာ်ယု၊ ကီာ် (၁း၂၂) ဟ်ဖျါဝဲအသီး “ဒီးကဲထီဂ်ပု၊ မာ၊ တာ်အကလုာ်တက့ာ်၊ ဒီးတမုာ်ဘာ်ပုလု လီ၊ အသးဒီး ကဲထီဂ်ပု၊ ထဲအနာ်ဟူတာ်ဖိ၊ န့ဉ်တဂု။” န့ဉ်လီ။

ကစာ်ယွ၊ အကလုာ်ကထါလု၊ လံာ်စီဆုံဟ်ဖျါဝဲန့ဉ် တမုာ်ထဲပနာ်ဟူဒီးမံသုဂ်မံသးလု၊ ပတာ်အိဂ်မုအပူ၊ တဂု။ မံပကမုာ်ပုလု၊ အဒီးန့ဉ်ဘာ် တာ်ဆိဂ်ဂု၊ ကသုအဂီ၊ ဒ်(လံာ်ယု၊ ကီာ် ၁း၂၅) ဟ်ဖျါအသီး “တမုာ်ဘာ် ပု၊ နာ်ဟူတာ် ဒီးသးပု၊ နီဂ်တာ်ဘာ်၊ မုာ်ပု၊ မာ၊ တာ်န့ဉ် ဒီးအဝဲဒုာ်ကဘာ် တာ်ဆိဂ်ဂု၊ လု၊ အမာ၊ တာ်အပူ၊ လီ။ မံလံာ်စီဆုံလု၊ အမုာ်ဝဲ ယွ၊ ကလုာ်ကထါ ကမုာ်တာ်ဆိဂ်ဂု၊ လု၊ ပဝဲပုလု၊ အစုာ်က့၊ နာ်က့၊ ကစာ်ခရဲာ်ကီးဒ် နီ၊ ဂ၊ ဒီးတက့ာ်။

Sonson

စဲမစာ်
နတ်ရွဲ
ပုကညီဘျာထံခဝဂုာ်

တၢ်ကစီၣ်

ယိခွးတီၣ်ညိၣ်ကညီဘျာထံခရံၣ်ဖိတၢ်အိၣ်ဖျိၣ် တၢ်ပၢ်စုတၢ်အိၣ်ဖျိၣ်သရၣ်. သရၣ်စီဝု



ယိခွးတီၣ်ညိၣ်ကညီဘျာထံခရံၣ်ဖိတၢ်အိၣ်ဖျိၣ်
ဝုၣ်ခိၣ်ကဝီၤ, ကီၢ်တကူၣ်တၢ်ပၢ်စုတၢ်အိၣ်ဖျိၣ်သရၣ်,
သရၣ်စီဝုဖဲ(၂၃.၄.၂၀၁၇)နံၣ်, မုၢ်ဒဲးနံၤန့ၣ်လီၤ.

တၢ်ပၢ်စုတၢ်ရဲၣ်တၢ်ကျဲၤပုၤဟၤလီၢ်ဆုၣ်နီၤမုၢ်
ဝဲ သရၣ်ဒိၣ်ရွှံၣ်ဘီၣ်န့ၣ်လီၤ. အိးထီၣ်တၢ်ထုကဖၣ်လၢ
သရၣ်ဒိၣ်မဲးမုၢ်လၢကျဲၤညးဝံၤ စီၤဖီရံၣ်(နံၣ်ရွဲၣ်)ဖးဖျါထီၣ်
ကီၣ်ကးအတၢ်ကွဲးနီၣ်န့ၣ်လီၤ. ယိခွးတီၣ်ညိၣ်သးဝံၣ်
ရွှါယာၣ်ဝံၤ ကမုၢ်တၢ်သးဝံၣ် “မူလၢယုၣ်ရှူးကီၢ်” ဝံၤ ပုၤ
ဟၤလီၢ်ဆုၣ်နီၤဖးထီၣ်လံာ်စီဆုၣ်(၁ကရံၣ် ၃း၉, ယံး
၁၄း၅, ယိၤရှု ၁း၇)ဝံၤ ပုၤဟ့ၣ်တၢ်ကစီၣ်လၢ သရၣ်ဒိၣ်
ဒီးကထာၣ်စီၤလူၤန့ၣ်လီၤ. တၢ်ပၢ်စုကတီၢ်သရၣ်ဒိၣ်
လၢအဟံၣ်ထီၣ်အစုလၢသရၣ်စီဝုအိၣ်လီၤမုၢ်ဝဲ သရၣ်
ဒိၣ်ဖဲထာၣ်ညး, သရၣ်ဒိၣ်ဟဲဟဲစၢၣ်, သရၣ်ဒိၣ်ရွှံၣ်
ဘီၣ်, သရၣ်ဒိၣ်ခွဲးတုၣ်, သရၣ်ဒိၣ်အိၣ်လုၤဘၢၣ်ထီၣ်အူၤဒီး

သရၣ်ဒိၣ်လၢအဘါထုကဖၣ်တၢ်မုၢ်ဝဲ သရၣ်ဒိၣ်ထူဂုၤ
န့ၣ်လီၤ. သရၣ်ဒိၣ်ဖိထူဟံးစုကွၢ်မဲာ်ဒီး ဒုးလံာ်ထီၣ်ကီၢ်
လံာ်ဝံၤ သရၣ်ဒိၣ်စဲန့ၣ်ထူ, သိၣ်လီၤသရၣ်ဒီးသရၣ်ဒိၣ်
စီၤဘျာၣ်ဝါသိၣ်လီၤတၢ်အိၣ်ဖျိၣ်န့ၣ်လီၤ. ဖဲတၢ်ဟ့ၣ်က
နၢၤသရၣ်ဒိၣ်စီဝုအခါ နၢ်ဟူၣ်တၢ်သးဝံၣ်ရွှါယာၣ် လၢ
အ့ၣ်စုကညီဘျာထံ ပိာ်မုၢ်ကရၢဒီး ဝုၣ်ခိၣ်ကဝီၤပိာ်မုၢ်က
ရၢန့ၣ်လီၤ.

သရၣ်ဒိၣ်အဲၣ်စုဘါထုကဖၣ်တၢ်ဝံၤ ပုၤဟၤလီၢ်
ဆုၣ်နီၤအးလီၤက့ၤသရၣ်ဒိၣ်စီဝုလၢတၢ်အိၣ်ဖျိၣ်အစုပူၤ
ဝံၤ သးပုၢ်အူၤသံၣ်လးကတီၢ်စံးဘျးတၢ်ဒီး ဘိးဘၣ်သ့ၣ်
ညါတၢ်ဝံၤ သးဝံၣ်ပုၢ်က့ၤတၢ်လၢကမုၢ်ထါသးဝံၣ် “လဲၤ
မၤဆူညါထုးဂံၢ်ထုးဘါ” ကိးဆၢဒဲးဝံၤ သရၣ်ဒိၣ်အသီ
သရၣ်ဒိၣ်စီဝုဆိၣ်ဂုၤပုၢ်က့ၤတၢ်ဒီး သရၣ်ဒိၣ်အဂၤတ
ဖၣ်ယုာ်ထီၣ်အစုကိးဂၤဒဲးန့ၣ်လီၤ.



တၢ်ဒီးပၢ်စု သရၢ်ပနဲတၢ်တၢ်ထူ လၢဂၢ်ယါလိာ်တၢ်အိၣ်ဖိၣ်, ကီၢ်တီၢ်အူ

ပဲဲလၢဂၢ်ယါလိာ်တၢ်အိၣ်ဖိၣ် (၂၉.၄.၂၀၁၇)နံၤန့ၣ် ပအိၣ်ဒီး တၢ်ဒီးပၢ်စုတၢ်အိၣ်ဖိၣ်သရၢ်, သရၢ်ပနဲတၢ်တၢ်ထူ အတၢ် ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. ဟံၣ်စုအတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ ပုၤဟၤ လိာ်ဆူၣ်နီၤမ့ၢ်ဝဲ သရၢ်ဒိၣ်ဘိၣ်ထူ(ကီၢ်သရၢ်သမဲါဝဲကျဲၤပုၤန့ၣ်တၢ်) န့ၣ်လီၤ. တၢ်ဒီးပၢ်စုတဘျီအံၤ ပုၤဟ့ၣ်တၢ်ကစီၣ်မ့ၢ်ဝဲ သရၢ်ဒိၣ် ဒီးကထာၣ်ဆၢ်မုၢ်ထီၣ်, ပုၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါသရၢ်ဒိၣ်ဒီးပၢ်စုအသိၣ်န့ၣ် မ့ၢ်ဝဲသရၢ်မုၢ်ဒိၣ်ဒီးကထာၣ်စတဲလၢ်မ့ၢ်(န့) ဒီးပုၤကတီၤ ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ တၢ်အိၣ်ဖိၣ် လၢသရၢ်မုၢ်ဒိၣ်ဒီးကထာၣ်ကြိထာၣ်ဒုၤန့ၣ်လီၤ. သရၢ်ဒိၣ်

လၢဟံၣ်ထီၣ်စုလၢ သရၢ်ဒီးပၢ်စုအလိၤတဖၣ်မ့ၢ်ဝဲ သရၢ်ဒိၣ်ဟါထာၣ်တီ, သရၢ်ဒိၣ်အါရဲၣ်ဖိ, သရၢ်ဒိၣ်ရွဲၣ်အါ, သရၢ်ဒိၣ်ပီလူးဖိၣ်, သရၢ်ဒိၣ် လၢဂၢ်ကစၢ်ထူ, သရၢ်ဒိၣ်ဟဲလ့ၣ် ဒီးသရၢ်ဒိၣ်စၢဒုတဖၣ်န့ၣ်လီၤ. တၢ်ဟံၣ်စုတၢ်ထူကဖၣ်လၢ သရၢ်ဒိၣ်စီၤရီၤန့ၣ်လီၤ. တၢ်ဒီးပၢ်စုတၢ်ရဲၣ် တၢ်ကျဲၤတဘျီအံၤ လၢဂၢ်ယါလိာ်ဟံၣ်မုၢ်ကရၢၤခွါယၢၣ်, လၢဂၢ်ယါလိာ် ကျဲၤစးကရၢၤခွါယၢၣ်, ဝါဘၣ်ဘျီတၢ်အိၣ်ဖိၣ်ခွါယၢၣ် ဒီးပုၤသးဝံၣ်တၢ် စဲၣ်နီၤနီၤလူလုၢ်သ့ၣ်တဖၣ် မၤယံၤမၤလၢလၢ တၢ်သး ဝံၣ်အမုၢ်တဖၣ်န့ၣ် လီၤ.

တၢ်အိၣ်ဖိၣ်စု

တၢ်ဆၢၣ်သၢၣ်သါဆူ

စီၤမဲးကဲၣ်န့ၣ်ရံၣ်ဒိၣ် ဒီးနီၢ်ဟဲန့ၣ်န့ၣ်ရံၣ်ဒိၣ်

ဖိခွါဖိစီၤမဲးကဲၣ်န့ၣ်ရံၣ်ဒိၣ် ချဲးန့ၣ်န့ၣ်အိၣ်ဖိၣ်ဆၢၣ်သၢၣ်(၅)ပီတဝီ (၂၆.၈.၂၀၁၇)နံၤ, ဖိမုၢ်ဖိနီၢ်ဟဲန့ၣ်န့ၣ်ရံၣ်ဒိၣ်ချဲးန့ၣ် န့ၣ်အိၣ်ဖိၣ်ဆၢၣ် သၢၣ်တဝီ (၂၄.၈.၂၀၁၇)နံၤအယီ မိၢ်သရၢ်မုၢ်ရံၣ်ထီၣ်ဖိဒီးပၢ်သရၢ်ဒိၣ် န့ၣ်သဘျီအိၣ်ဒီး တၢ်စံးဘျးယွၤဒီးဟ့ၣ်မၤဘျီ လဲၤဆူညါမဲးကစံ သၢကလးဘး တီတီ န့ၣ်လီၤ.

ပစံးဘျးက့ၢ်မိၢ်ပံၤလၢ ဟ့ၣ်မၤဘျီတၢ်လီၤ. မိဖိမုၢ်ဖိ ခွါဖိခံၤ ကအိၣ်ထီၣ်လၢ တၢ်အိၣ်ဆူၣ်အိၣ်ခွါ, ကလၢပုၤဒီးတၢ်ကူၣ်ဘၣ် ကူၣ်သ့, ကမ့ၢ်ဖိလုၢ်ဒိၣ်ပုၤဒိၣ်တဖၣ်လၢနီၢ်နီၢ်သးလၢန့ၣ်ဖိထာၣ်ဖိအဂီၢ် ဒီးယွၤအဂီၢ်ထီၣ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ထူကဖၣ်လီၤ.



ကညီခရံဖိခိန်နာအတၢ်ထံၣ်လိာ်သး ဘၣ်ထွဲဒီးခရံဖိအတၢ်ထံၣ်လၢကညီဂ့ၢ်ဝီ

လါအီကုာ်



ကညီခရံဖိခိန်နာသ့ၣ်တဖၣ် အိၣ်ဒီးတၢ်ထံၣ်
လိာ်သးဘၣ်ထွဲဒီး ကညီဂ့ၢ်ဝီလၢ ကညီဖိတဖၣ် ဘၣ်ကွၢ်
ဆၢၣ်မဲာ်လၢ ဆၢကတီၢ်တၢ်အိၣ်အသးအဂီၢ် ဖဲလါယူၤ
လံ(၆-၇)သီ, (၂၀၁၇)နံၣ်ဖဲ ပုၤကညီဘျၢထံခဝုၣ်ရၢၣ်
နံၣ်(၁၀၀)တၢ်စံးဘျးတၢ်သ့ၣ်ထီၣ်, ဝှၢ်တကူၣ်န့ၣ်လီၤ.

တၢ်ကွၢ်စိလၢ တၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ မ့ၢ်ဝဲ
(၁) ဒ်သီးပုၤကညီခရံဖိ ကအိၣ်ဒီးအတၢ်ဆၢထၢၣ်ခိၣ်တ
ဃၣ်(Stand)လၢ ပုၤကညီအတၢ်ဂ့ၢ်တၢ်ဝီအဂီၢ်.

(၂) ဒ်သီးပုၤခရံဖိတဖၣ် ကသ့ၣ်ညါဒီးမူမၤဖျါထီၣ်
ဘၣ်ဃး တၢ်ဖဲသကိးမၤသကိးအဂီၢ်.

(၃) လၢတၢ်သ့ၣ်ထီၣ်ထံၣ်ကီၢ် အဂီၢ်ကမ့ၢ်တၢ်ဆိၣ်ထွဲဒ်ထံ
ဖိကီၢ်ဖိလၢအဂ့ၢ်တကအဂီၢ်တဖၣ်န့ၣ်လီၤ.

လါယူၤလံ(၆)သီ, (၂၀၁၇)နံၣ်ဂီၢ်တၢ်ဘါအ

ကတီၢ်ခဝုၣ်ရၢၣ်ကရၢခိၣ် သရၣ်ဒိၣ်ဒီးကထၢၣ်ခြွဲန့ၣ်
ဟ့ၣ်တၢ်ကစီၣ်န့ၣ်လီၤ. လၢတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်အဂီၢ်
ခဝုၣ်ရၢၣ်နံၣ်ရဲၣ်သဃဲၤ သရၣ်ဒိၣ်ယွၤဒုးမူမ့ၢ် တၢ်ရဲၣ်တၢ်
ကျဲၤအပုၤဟၤလီၢ်ဆ့ၣ်နီၤန့ၣ်လီၤ. ခဝုၣ်ရၢၣ်နံၣ်ရဲၣ် တဲဖျါ
ဘၣ်ထွဲဒီး တၢ်ထံၣ်လိာ်သးအဂ့ၢ်ဒီး တၢ်ရဲၣ်တၢ်ကျဲၤ
အတၢ်ကွၢ်စိတဖၣ်ဒီး တူၢ်လိာ်ဆၢဂ့ၢ်ဘၣ်ကညီတၢ်ဘျီ
တၢ်ဘါခိၣ်နာ်လၢ အဟဲတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤန့ၣ်
လီၤ. လၢတၢ်မၤလိသကိးလံာ်စီဆ့ၣ် ဘၣ်ထွဲဒီး“ပုၤကညီ
ကလုာ်အတၢ်အိၣ်ယူအိၣ်ဖိးလၢ သးတဖျၢၣ်ဃီဒီး လံာ်
စီဆ့ၣ်အတၢ်ဟ့ၣ်ထီၣ်လၢ သရၣ်ဒီးကထၢၣ်ဒဲန့ၣ်ယၢၣ်
ဘၣ်ဒုးန့ၣ်လီၤ. သရၣ်ဒီးကထၢၣ်ယံၤအ့ၤလး ပာ်ဖျါတၢ်
ဂ့ၢ်လၢအမ့ၢ်ဝဲ - “တၢ်ရဲၣ်လိာ်မၤသကိးတၢ်ဒီး တၢ်ဖဲအိၣ်
မၤအိၣ် ဒ်ပထံၣ်ဝဲအသိး မ့ၢ်မဆါတနံၣ်ညါအံၤ အတၢ်





ထံ” (Social and Economic perspective on people of this moment) ဝဲ အိန်ဒီးတီသံ ကွမ်းဆာတဖန် နှံလီၤ. သရန်ဒိန်မဲးသယူအုလၢအမ့ၢ် (ကညီတၢ်မုၢ် တၢ်ခုၣ်ဒီးတၢ် ဃူတၢ်ဖိးလၢကမံးတံၢ်) ပၢ်ဖျါတၢ်ဂ့ၢ် လၢအမ့ၢ်ဝဲ “တၢ်ဃူတၢ်ဖိးလၢကီၢ်ပံၤယီၤ တၢ်မၤအသး အဂ့ၢ်အကျါတဖန်” နှံလီၤ. လၢတၢ်ပၢ် ဖျါသ့ၣ်တဖန် အဖီခိၣ်တၢ်ဘျုးတၢ်ဘါခိၣ်န့ၣ်သ့ၣ်တဖန် အိန်ဒီးတီ ကတိၤသကိးဒီး ပၢ်ဖျါထီၣ်တၢ်ထံၣ်သ့ၣ်တဖန် ဒ်ခရံၣ်ဖိ သ့ၣ်တဖန်အသိး တၢ်လၢပကဘၣ်သ့ၣ်ညါဒီး တၢ်လၢ ပကမၤသကိးတၢ်ဆူညါ ဘၣ်ထွဲဒီးကညီဂ့ၢ်ဝီလၢ တၢ်ဘျုးတၢ်ဘါအသန့ၣ်န့ၣ်လီၤ.

လါယူလံ(၇)သီ(၂၀၁၇)နံၣ်ဂီၢ် တၢ်ဘါအ ကတီၢ်ပျီၤပုၤကညီဘျုးထံခရံၣ်ဖိခိၣ်န့ၣ်တဖန်ဒီး ကညီ

မၤဒၣ်တၢ်ဘျုးထံခရံၣ်ဖိခိၣ်န့ၣ်တဖန် ဟံးန့ၢ်တၢ်ဘါတၢ် ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ဘါဝဲၤ ပအိန်ဒီးတၢ်မၤလိသ ကိးလံၣ်စီဆုံခိၣ်ဖျါ သရန်ဒီးကထာၣ်ဒဲးန့ၣ်ယၢၣ်ဘၣ်ဒူးန့ၣ် လီၤ. ဘၣ်ထွဲဒီးကညီဖိတဖန်အတၢ်ကွၢ်ဆၢၣ်မံၢ်လၢထံ ဆၢကီၢ်ဆၢတဖန်ဒ်အမ့ၢ်တၢ်ဟးဆွဲးတၢ်ဒူး (Internally Displaced Person) တဖန် ဒီးပုၤဘၣ်ကီၢ်ဘၣ်ခဲ (Refugee) တဖန် အတၢ်အိန်သးအဂ့ၢ်န့ၣ် သရန်သးမူ လၢအမ့ၢ်ဝဲပုၤကညီဘျုးထံခရံၣ်ဖိတၢ်ရုလိၣ်မၤသကိး တၢ်သးစုကစီၣ်ပုၤန့ၣ်တၢ်သဃဲၤ ပၢ်ဖျါဝဲအိန်ဒီးတၢ်သံ ကွမ်းဆာတဖန်န့ၣ်လီၤ. ဘၣ်ထွဲဒီးတၢ်ဟ့ၣ်ထီၣ်အတၢ် ဟ့ၣ်ကုၣ်, အတၢ်စံးကတိၤသ့ၣ်တဖန် ဘၣ်တၢ်ပၢ်ဖျါ န့ၣ်အီၤဒီး ဒူးသ့ၣ်ညါက့ၤ တၢ်ကတိၤသ့ၣ်တဖန်ဒီး ဒ်တၢ်ကွၢ်ဖိအိန်ဝဲအသိး တၢ်ကမၤသကိးတၢ်ဆူညါ အဂီၢ် အိန်ဒီးတၢ်တိၢ်တဖန်န့ၣ်လီၤ.

ပုၤကညီဘျုးထံခရံၣ်ဖိန့ၣ်ရွဲၣ်ကတိၤစံးဘျုး တၢ်ဘျုးတၢ်ဘါခိၣ်န့ၣ်တဖန်ဒီး Bishop Po Ray ဟ့ၣ် ဂံၢ်ဟ့ၣ်ဘါလၢတၢ်ဖံးသကိးမၤသကိးအဂီၢ်ဒီး Arch Deacon Bonson ထုကဖန်လၢပုၤခဲလၢာ်အဂီၢ်ဝဲၤ မၤက တၢ်က့ၤတၢ်ရဲၣ်တၢ်ကျဲၤဖဲ ဟါ(၄:၃၀) န့ၣ်ရံၣ်န့ၣ်လီၤ.

ပုၤကညီခရံၣ်ဖိခိၣ်န့ၣ်လၢ အဟဲထီၣ်တၢ်ရဲၣ် တၢ်ကျဲၤတဘျီအံၤမ့ၢ်ဝဲ ကီၢ်ပံၤယီၤကဲးသလုး, Anglican, Assembly of God, ကညီမၤဒၣ်တၢ်, ပျီၤကညီဘျုးထံ, ပုၤကညီဘျုးထံခရံၣ်ဖိတၢ်အိန်ဖျိၣ်ဂ့ၢ်ကျိၤ မုၢ်ခုၣ်ခိၣ် မဲးရှၢၣ်ဖိတဖန်, ကီၢ်န့ၣ်ရွဲၣ်တဖန်, ပုၤကညီဘျုးထံ ခရံၣ်ဖိဝဲကျိၤပုၤန့ၣ်တၢ်တဖန်ခဲလၢာ်ပုၤထီၣ်လၢတၢ်ရဲၣ်တၢ် ကျဲၤတဘျီအံၤအိန်ဝဲ (၄၉)ဂၤန့ၣ်လီၤ.

သရန်ဒိန်ဒီးကထာၣ်စဲမစာၣ်



၈ တက္ကသိုလ်တန်းအဆင့်အထိ သုံးကျိပ်သုံးသိပ်လိ (K.G) လောကီပူ လါအီကုန်



■ ဖွဲ့စည်းပုံ

ကီတက္ကသိုလ်တန်းအဆင့်အထိ နီပါသုဉ်ဇုန် မှီ ကီးဖိုင်လံလံဒီးတံဆဲးတံလံကမံးတံဖိလံ တက္ကသိုလ်တန်းအဆင့်အထိ အိုင်ဖိုင်သုးကျဲသကီးတံ သိပ်လိကညီလံလံ (K.G) အကီနုနုလီ။ တံသိပ်လိ အဆာကတီဖိုင် (၃.၇.၂၀၁၇) ဟါတု (၈.၇.၂၀၁၇) ဟါနုနုလီ။ တံသိပ်လိအလီဖိုင်ဖဲဖြဲးဘျီနုနုလီ။ ပုဟဲထီတံသိပ်လိတဖုနုနု, စီကညီ(၆၀) ဂ, ပုသိပ်လိစီကညီ(၆)ဂဒီး ပုမေစာတံ(၅)ဂ, ပိုင်ကညီ(၁၆)ဂ, ပုသိပ်လိပိုင်ကညီ(၃)ဂဒီးပုမေစာ တံ(၁)ဂနုနုလီ။

ကီထီတံသုနုကု မုလံကညီကီတံတံဘု နုတံပျဲလံ သရဲသိပ်လိတံလံ ကီဒ်သီးကဟဲထီ တံမေလိအပီ ဆာကတီတုဃီဒီးသရဲ, သရဲမု တဖုတုအိုင်ဖိုင်ပဲဒီးတံမုလံကွဲစိလံ ကမေနု တံသိပ်လိအဂီအပီဒီး တံသိပ်လိအကျဲအကွဲလံ အဂုတဖုနုနုလီ။ တံကတံကတီလံပု, တံသိပ် လိတဖုတုလီထီဘး, ပုမေလိတံဖိတဖုစုကီး အိုင်ဒီးတံသိပ်လိအတံလံခိဖိတဖုအပီ တံမေတ မံအံ ကကဲထီတံဘျဲတံဖိုင် အဒိအအါလံ (K.G) ဖိဆဲးတဖုအကီသပုကတံလီ။ ပုဟဲထီမေ လိတံကီးဂ အိုင်ပဲဒီးတံသုဉ်ဇုန်သးဆုနုလီ။

တံမေလိ(၅)သီအတီပု တံဒီးစဲးဘုထွဲဒီး တံသုတံသုအမံ, ဆုဖိကီဖိအမံ, ထီဖိလံ ဖိအမံဒီး တံတုတံဂီလံ တံသိပ်လိအကီနုနုလီ။ ပုဒီးနုနုခိဖိတမုဖိုင် နီရဲခွဲခိ, ခိဖိခိနီစါရီ (Sun Shine), ခိဖိသးနီတံမုဖိနုနုလီ။

ပုဟဲထီတံမေလိတဖုနုနုလံ ဝု(၁၆)ဝု လံတက္ကသိုလ်တံ, တက္ကသိုလ်တံ, တက္ကသိုလ်တံ, တက္ကသိုလ်တံ, တံကလံစိကီရဲအပုနုနုလီ။ တံလဲတံကု, တံအိုင်တံဆိ, တံအိုင်တံအီ, တံမေလိအလံတ ကီ, တံသိပ်လိအပိးအလီ, ထံ, မုအု, တံကပီ, တံ ကီတံခုခဲလံ ကဘုဘျဲဘုဒါအကီ တံဆိထွဲ မေစာ(၆၄၃၆၅၀၀) ဃုဆဲလံကလီသံကလးဃုကထီ ယံကလးဘး ဘုတံသုးကျဲဆိထွဲလံ ကညီကီ တံနီပါသုဉ်ဇုန်မုနုနုလီ။

ကညီဖိသုဉ်ဇုန်, ဆာကတီတုဃီလံလံ ပက ဘုဂဲဆာထာ, သဆဲထီဖိလံသုတဖုအခံ, မေ မုထီကုပကျိ, ပလံပလံ, ပတံဆဲးတံလံဒီး ယု ထီထီအီနုနုလီ။ ပနုဘုတံပျဲလံပကမေလိကု ပကျိလံကီပု, ပဒိတံကုသုဝဲကျဲဆိထွဲလံ လံဖးဒီး သရဲလံလဲဒါအကြားဝဲဘုဝဲအသိးလီ။

REGD. 219

စီအိတ်ကီ

တက်ယူတက်ဖီးထီ

ပုလွဲထီးသားဝံင်တဖန်

စီဖျိုဝိုက်, စီအိတ်ကီထု, စီမလကံ, စီဖိမိ, Ba Theike, Saw Jackson,
စီအိတ်ကီ, စီယုတ်ထီထီ.

- | Guitar – Saw Yu Htaw Htaw | Bass – Saw Eh Kaw, Gaw Gyi | Keyboard & Melodica – Saw Kwa Soe
- | Drums – Kan Kaung | Violin & Banjo – Saw Tamala Wah | Saxophone & Recorder – U Chaw lay | Cello – Saw Gorbachev
- | Harmonica, Ukulele & Music Arrangement – Saw Eh Kaw | Studio – PLS & Punchy
- | Harmony – Saw Kwa Soe, Saw Plah Soe, Saw Eh Kaw, Saw Kaw Law La (D Hlaing)
- | Mixing, Mastering & Harmony Arrangement – Saw Plah Soe

Live Show and MTV



[Simple Band]

Design - Saw Tamlar Hsoe [Artopia Myanmar]

DVD

တက်ယူတက်ဖီးထီ Vol. 09 - No. 09 August 2017